

တော်တော် နါး <taw daw> 一般, 普通: လင်းဆီးသဖြင့် ~ ကား ~ လူမသွားကြပါ။ 因为路不好, 一般的车和人都不走。 / ~ လူသွှေ့မထည့်ဘူး။ 一般人跟他合不来。

တော်တော်ကို ကေး <taw daw' go> (口)相当: ခိုဝ္း ~ တောင်းတယ်။ 这本小说相当好。

တော်တော် ကေး <taw daw> 相当, 非常, 极其: ~ အေးတယ်။ 天气相当冷。 / သူအားလုံး ~ နှဲပြီးရိုင်ဘူး၊ တောားကြား ရှုံးထိုက်တာ။ 他信口开河没完没了, 真罗嗦。 / ကားနဲ့ သွားတာတောင် ~ နှဲမရောက်ရှုံးရှင်ဘူး။ 即使乘车子去, 一时半刻还到不了。

တော်တော်နှားနှား ကေး <taw daw nya: nya:> (古)勉强, 凑和

တော်တော်တန်တန် ကေး <taw daw tan dan> 一般: အကိုပ် စာ ~ ရေးဝိုင်ဖတ်ရှုင်သည်။ 能一般地写和读英文。

တော်တည့် နါး <taw ti> 诚实, 正直: ~ မှန်ကန့်သည်။ 正直。

တော်တန် ကေး <taw tan> 合适, 恰当, 适当, 相称, 相配

တော်နေကြား ကေး <taw nei kya> (口)过一会儿: ~ သွား ဖယ်။ 过一会儿就去。 / ~ လုပ်ဖယ်။ 过一会儿就干。

တော်နေဝါး နါး <taw nei do> [英 tornado] 【气】龙卷风

တော်နေဝါး နါး <taw nei ya> 大臣上朝时按一定品级在御前跪坐的固定位置: တော်နေရေတော်၊ ဒုးနေရား။ (成)各按其恰当的位置就坐。(喻)言行要与其身份、地位相称。到什么山上, 唱什么歌。

တော်နှစ် နါး <taw nit> [英 tonie] 强身剂

တော်ပို့ နါး <taw pi do> [英 torpedo] 鱼雷, 水雷: ~ သော ပို့ 鱼雷艇

တော်ပြောင် နါး <taw byaun> 妾, 嫂太太

တော်ဖို့ နါး <taw phi> [英 toffee] 太妃糖, 乳脂糖

တော်ပြောင့် နါး <taw phaun> 正直, 诚实: ထို့ကားသစွာ စောင်၏ ~ မဲ့။ 那个人既忠诚又正直。

တော်ဘုရား နါး <taw ph-ya:> 对王子、王孙、土司等的称呼

တော်မိဂိန်း နါး <taw mi gan> [英 tommy gun] 冲锋枪, 手提机关枪

တော်မှု ဗုံး <daw mu / taw mu> (雅)用于动词后表示尊敬: သောတရှုံးများကျော်မာ ~ ကြပါဝရှင်။ 各位听众, 你们好! / ကြ ~ ပါ။ 请光临! 请走吧! / ပေးသနား ~ သည်။ 赏赐, 赐予

တော်မတ် နါး <taw mat> 正直, 耿直, 正派, 公正, 诚实

တော်မန် ကေး <taw hman> 正直

တော်ရေနောင် နါး <taw y-naun> 缅建筑物上的花纹(见 အရှင် 图)

တော်ရှုံး နါး <taw ya> 合适的地方: ပျော်ရှုံးမရောက်၏ ~ ငော်။ (成)别在生活安逸之处逗留, 要去适合于自己的地方。

တော်ရွှေလျှော်ရာ နါး <taw ya yaw ya> ①合适的地方 ②普

通, 一般

တော်ရိုလျှော်ရို ကေး <taw yi' yaw yi> 普普通通, 一般, 凑和, 敷衍了事地: ~ လုပ်တယ်။ 敷衍了事地做了。

တော်ရွှေ့ ကေး <taw yaw> = တော်လျှော်

တော်ရှုံး ကေး <taw yon> 合适, 一般, 适当: ~ လူထက်အသိရှိ လုပ်တယ်။ 比一般人多做一些时间。 / အစားအစာကိုအလုပ် အကျိုးမောင်း ~ စား။ 吃东西要适当, 不要过量。

တော်ရှုံးတန်ရှုံး ကေး <taw yon tan yon> 一般地, 适当地: ~ ငွေ့ကြေးချုမ်းသာရှုံးရှုံးကားလေးမဝယ်ရှုံး။ 小康人家买不起汽车。

တော်ရှုံးလျှော်ရှုံး ကေး <taw yon yaw yon> = တော်ရှုံးတန်ရှုံး

တော်လေး နါး <taw lei: wa> 佛本生经中对自己丈夫最忠贞的四女子: 即 အမရာဇာဝိုင်း၊ စန္ဒကိုနှိမ်း၊ ဟန္တိဇာဝိုင်း၊ သမ္မားလမ်း ဖုရားဗုံး

တော်လည်း ကေး <taw le:> ①地震时发生巨响: မှန်းတည်ချိန် ထွင် ~ ရှုံးမြောက်ပြီးစွာလူပုံသည်။ 中午一声巨响发生了强烈的地震。②打旱雷

တော်လျှေား ကေး <taw lya:> 合适, 适当

တော်လျှော်အင်း နါး <taw lyu in:> [英 toluene] 【化】甲苯

တော်လျှော် ကေး <taw lyaw/taw yaw> 合适, 相适应

တော်လှန် ကေး <taw hlan> 反抗, 变革, 抗衡, 革命, 推翻: ရွှေးဟောင်းအယူအဆများကို ~ လိုက်သည်။ 打破传统的旧观念。 / ဖော်ဆစ်တို့ကို ~ တို့ကိုချုပ်ခဲ့သူဖြစ်သည်။ 他是一位参加过反法西斯斗争的人。

တော်လှန်ရေး နါး <taw hlan yei:> 革命: ~ သတိ 革命警惕性 / ~ သဘောတရား 革命理论 / ~ သရုပ်ယွင်း 革命现实主义 / ~ အဖျက်သမား 反革命分子

တော်ဝင် I နါး <taw win> 皇家的, 王族的, 御用的, 高贵的: ~ ပညာတုံးအသင်း 皇家学会 / ~ ဝာပေ 宫廷文学 / ~ ဆရာတော် 御医 / ကော်မြို့သည် ~ အသုံးအဆောင်မဟုတ်။ 咖啡并非高级饮料。II နါး <taw win> (喻)像 တော်လေး 一样高尚的人

တော်ဝင်အက်ဆောင် နါး <taw win et hsit> 【化】王水

တော်သလင်း နါး <taw dh-lin:> 缅历六月

တော်သလင်းခွေး နါး <taw dh-lin: khwei:> (喻)不知羞耻的一对男女

တော်သလင်းဗာတ်ထပ်ခေါ် ကေး <taw dh-lin: zat htout khin:> 男女野合

တော်သလင်းပဲ နါး <taw dh-lin: pe:> 【植】眉豆 Vigna Catjang Sinensis

တော်သုံး နါး <taw thon:> 御用的, 宫廷用的

တော်သင်း ကေး <taw thin:> 合适

တော်သည်း ကေး <taw hi:> 发出地声

တော်အိုလျှော်အို ကေး <taw i' yaw i':> = တော်ရိုလျှော်ရို